

Ramsa Pawl ih Ai aw

အကောင်လေးတွေရဲ့အော်ဖြည့်သံ





Lung Lung te lo ah kan rung lengta.
Ṭil va pawl kan rung zoh.

လုံးလုံးတို့ခြံကို အလည်သွားကြတယ်။
အကောင်လေးတွေ သွားကြည့်တယ်။



A hmul thur tawp hma Uico te kan
hmu. “Bo bo bo bo” tin a bo.

အမွေးစုတ်ဖွားနဲ့ ခွေးကလေးကို တွေ့ခဲ့တယ်။
“စုတ်စုတ် စုတ်စုတ်” လို့ သူဟောင့်တယ်။



A suang sanpi thawn Arcang kan hmu.

“Oh i i oh” tin a khuang.

အမောက်နီနီနဲ့ ကြက်ဖကြီးကို တွေ့ခဲ့တယ်။

“အောက် အီး အီး အွတ်” လို့ သူတုန်တယ်။



Arfa pawl leh Arpinu kan hmu.
“Piciap piciap” tin an ai.

ကြက်ကလေးတွေနဲ့ ကြက်မကြီးကို တွေ့ခဲ့တယ်။
“ပိကျံ ပိကျံ” လို့ အော်ကြတယ်။




Kaa thap rero hma Mepinu kan hmu.
“Beh beh beh beh” tin a be.

ပါးစပ်ကြီး လှုပ်စိစိနဲ့ ဆိတ်မကြီးကို တွေ့ခဲ့တယ်။
“ပဲ ပဲ ပဲ ပဲ” လို့ သူအော်တယ်။



Ki saupi thawn Sia kan hmu. Baw
“baw baw baw”tin a ai.


ချိုကားကားကြီးနဲ့ နွားနောက်ကြီးကို တွေ့ခဲ့တယ်။
“ပေါ ပေါ ပေါ ပေါ”လို့ သူအော်တယ်။



오
우

Hngawngghmul thawm Saisan kan
hmu. “Hi hi hi hi” tin a ai.

လည်ဆံ့မွေးတွေနဲ့ မြင်းနီကြီးကို တွေ့ခဲ့တယ်။
“ဟီးဟီး ဟီးဟီး” လို့ သူဟီတယ်။




Mit zenawn ten Vokpinu kan hmu.

“Ngut ngut ngut ngut” tin a ai.

မျက်လုံးမှေးမှေးနဲ့ ဝက်မကြီးကို တွေ့ခဲ့တယ်။

“ငွတ်ငွတ် ငွတ်ငွတ်” လို့ သူအော်တယ်။



Lu hring tawp hma Rampai kan hmu.

“Kak kak kak kak” tin a ai.

ခေါင်းစိမ်းစိမ်းနဲ့ ဘဲကြီးကို တွေ့ခဲ့တယ်။

“ဂတ် ဂတ် ဂတ် ဂတ်” လို့ သူအော်တယ်။



Tiktaw̄k Tiktaw̄k Caw̄leng to in kan
rung tung. Kan sen ten kan nuam.

အိပဲ့ အိပဲ့ နဲ့ လှည်းကလေးစီးပြီး ပြန်ခဲ့တယ်။
အားလုံး ပျော်ပါတယ်။



Jo



တာရွှန်း စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

